

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ဇီဝနည်းပညာသုတေသနဦးစီးဌာန

အမှုထမ်းရာထူးနေရာများအတွက်ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်)တွင် လစ်လပ်လျက်ရှိသည့် အောက်ဖော်ပြပါ ရာထူးနေရာများ၌ ခန့်ထားရန်အတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်	ခန့်ထားမည့်ရာထူး၊လစာနှုန်းကျပ်	ပညာအရည်အချင်း	လစ်လပ်နေရာ
(က)	သုတေသနလက်ထောက်(၂) (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)	ဘွဲ့တစ်ခုခု(မဟာဘွဲ့တက် ရောက်ရန်အရည်အချင်းပြည့်မှီသူ ဦးစားပေးမည်)	(၈) နေရာ
(ခ)	ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)	B.E/ B.C.Sc /B.C.Tech ဘွဲ့ရရှိ ပြီးသူ	(၃) နေရာ
(ဂ)	သုတေသနလက်ထောက်(၄) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)	ဘွဲ့တစ်ခုခု/Dip.in.Agri/A.G.T.I ရရှိပြီးသူ	(၁၃) နေရာ
(ဃ)	အငယ်တန်းစာရေး (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)	ဘွဲ့တစ်ခုခုရရှိပြီးသူ	(၂) နေရာ
(င)	စာရင်းကိုင်(၄) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)	စီးပွားရေးဆိုင်ရာဘွဲ့တစ်ခုခု ရရှိပြီးသူ	(၃) နေရာ
(စ)	ယာဉ်မောင်း(၅) (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)	အခြေခံပညာအလယ်တန်း အဆင့်အောင်မြင်ပြီးသူ (ယာဉ်မောင်း ၁ လိုင်စင်ရရှိပြီး ယာဉ်မောင်းကျွမ်းကျင်သူဖြစ် ရမည်)	(၂) နေရာ
(ဆ)	ရုံးအကူ (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)	အခြေခံပညာအထက်တန်း အဆင့်အောင်မြင်ပြီးသူ	(၅) နေရာ

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

- (ခ) (၃၁-၇-၂၀၂၂)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၂)နှစ်ထက်မကျော် လွန်သူဖြစ်ရမည်။ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။)
- (ဂ) နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရမည်။
- (ဃ) လုပ်ငန်းလိုအပ်ချက်အရ ဒေသခံများကို ဦးစားပေးရွေးချယ်ခန့်ထားမည်။
- (င) အမှတ်စဉ်(က)နှင့်(ခ)ပါ သုတေသနလက်ထောက်(၂)ရာထူးနှင့် ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာအတွက် အင်္ဂလိပ်စာနှင့်ကွန်ပျူတာကျွမ်းကျင်သူ ဦးစားပေးရွေးချယ်မည်။
- (စ) အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- (ဆ) လျှောက်ထားသူတစ်ဦးလျှင် ရာထူးတစ်မျိုးကိုသာ လျှောက်ထားရမည်။
- (ဇ) ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရပါက တစ်ဆက်တည်း လုပ်သက်အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

၃။ လျှောက်လွှာတွင် အောက်ပါအချက်များကိုပြည့်စုံစွာဖော်ပြပြီး လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးရမည်-

- (က) လျှောက်ထားသည့် ရာထူးအမည်၊
- (ခ) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊
- (ဂ) မွေးသက္ကရာဇ်နှင့် အသက်၊
- (ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊
- (င) ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ အောင်မြင်ခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊
- (စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊
- (ဆ) အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမားရုံးအမည်၊
- (ဇ) ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊
- (စ) ဆက်သွယ်ရန်နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊
- (ည) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ။

၄။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကိုပူးတွဲပေးပို့ရမည်-

- (က) တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၁လက်မx ၁လက်မ)(၃)ပုံ၊
- (ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)၊
- (ဂ) ဘွဲ့လက်မှတ် (မိတ္တူမှန်)၊
- (ဃ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မိတ္တူ) သို့မဟုတ် နောက်ဆုံးပညာသင်ကြားခဲ့သည့်ကျောင်းထောက်ခံစာ၊
- (င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာနှင့် ရဲစခန်းတို့မှ (တစ်လအတွင်းရရှိသည့်) ထောက်ခံချက် (မူရင်း)၊
- (စ) အိမ်ထောင်စုစာရင်း(မိတ္တူ)၊
- (ဆ) ဝန်ထမ်းဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်နှင့် ဝန်ထမ်းကတ်မိတ္တူ၊
- (ဇ) ဝန်ထမ်းမဟုတ်လျှင် သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မိတ္တူ)၊
- (ည) ယာဉ်မောင်းလိုင်စင်(မိတ္တူ)(ယာဉ်မောင်းရာထူးအတွက်သာ)။

၅။ ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ဇီဝနည်းပညာ သုတေသနဦးစီးဌာန၊ ကျောက်ဆည်သို့လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်းကောင်း(၃၁-၈-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။

၆။ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ ခွင့်ပြုလက်မှတ်ပါရှိသည့်လျှောက်လွှာကို မိမိတာဝန်ထမ်းဆောင်သည့် ဝန်ကြီးဌာနမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်၊ ဇီဝနည်းပညာသုတေ သနဦးစီးဌာန၊ ကျောက်ဆည်သို့လိပ်မူ၍ (၃၁-၈-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက် ထားရမည်။

၇။ သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများ အချက်အလက်၊ စာရွက် စာတမ်းမပြည့်စုံသည့် လျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့်မကိုက်ညီသည့် လျှောက်လွှာများ ကို (လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၈။ သတ်မှတ်ချက်နှင့်ပြည့်စုံသူများသည် အမှတ်စဉ်(က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် (င)ရာထူးများ အတွက် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၉။ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများအမည်စာရင်းကို ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ ဝဝ/စီမံ (ကျောက်ဆည်)၊ ကြော်ငြာသင်ပုန်းတွင်လည်းကောင်း၊ Website လိပ်စာ

www.most.gov.mm နှင့် www.most.edu.mm တွင်လည်းကောင်း၊ ကြေညာမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို (၅-၉-၂၀၂၂)ရက်နေ့၌ ဇီဝ နည်းပညာသုတေသနဦးစီးဌာန၊ (ကျောက်ဆည်)တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

၁၀။ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို (၇-၉-၂၀၂၂) ရက်နေ့၊နံနက် ၈:၀၀နာရီမှ ၁၀:၀၀နာရီ အထိ မြန်မာစာကိုလည်းကောင်း၊ နံနက် ၁၁:၀၀နာရီမှ ၁၃:၀၀နာရီအထိ အင်္ဂလိပ်စာကို လည်းကောင်း၊ နေ့လည် ၁၄:၀၀နာရီမှ ၁၆:၀၀နာရီအထိ အထွေထွေဗဟုသုတကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။

၁၁။ လူတွေ့./ကျွမ်းကျင်မှုစစ်ဆေးခြင်းအတွက် (၁၂-၉-၂၀၂၂)ရက်နေ့၊ နံနက် ၉:၃၀နာရီတွင် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ ၀၀/စီမံ (ကျောက်ဆည်)တွင် အောက်ပါအစီစဉ်တိုင်းဆောင် ရွက်သွားမည်ဖြစ်ပါသည်-

- (က) ရေးဖြေစာမေးပွဲအောင်မြင်ပြီးသူများ
- (ခ) အမှတ်စဉ် (စ) ၊ (ဆ) ရာထူးများ

၁၂။ အသေးစိတ်အချက်အလက်များအားသိရှိလိုပါက ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ စီမံ/ ဝန်ထမ်းရေးရာဌာန၊ ကျောက်ဆည်သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၆၆-၅၀၆၂၂/၀၆၆-၅၀၆၂၃ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်)